

ဝန်ဆောင်မှုအသစ်ဖြစ်သည့် Special Cash Fixed Deposit Account နှင့်ပတ်သက်၍ မေးလေ့မေးထရှိသည့် မေးခွန်းများ

၁။ “Special Cash Fixed Deposit Account” အသစ် နှင့်ပတ်သည့်အသေးစိတ်အချက်အလက်များကို ဖော်ပြ ပေးပါ။

“Special Cash Fixed Deposit Account” ဆိုသည်မှာ ပုံမှန်စာရင်းသေအပ်ငွေစာရင်းထက် အတိုးနှုန်း ပိုပေးထား သည့် ရက်ပေါင်း (၉၀) ရှိ အထူးအချိန်ကာလသတ်မှတ်ချက်ရှိသော အပ်ငွေ စာရင်းဖြစ်ပြီး ငွေအပ်နှံသူ အနေဖြင့် ငွေသားဖြင့်သာဖြစ်စေ၊ Operating Account များမှ စာရင်းပြောင်းနည်း (By Transfer) ဖြင့် ဖြစ်စေ စာရင်းဖွင့်လှစ်၍ အပ်နှံနိုင်သည့် အထူးအတန်းအစား သတ်မှတ်ထားသည့် ဘဏ်အပ်ငွေ အမျိုးအစားဖြစ်ပါသည်။ ထိုမျှသာမက သာမန်စာရင်းသေအပ်ငွေစာရင်းကဲ့သို့ပင် သက်တမ်းစေ့ရောက် မည့်နေ့ရက်၊ အပ်ငွေပမာဏ၊ အတိုးနှုန်း နှင့် သက်တမ်းတို့ကို ဖော်ပြထားသည့် **Certificate of Term Deposit** ကို ဘဏ်ကထုတ်ပေးမည်ဖြစ်သည်။ ဘဏ်သည် အပ်နှံနိုင်သည့် အနည်းဆုံးငွေပမာဏ၊ အတိုးနှုန်းနှင့် သက်တမ်းတို့ကို အခါအားလျော်စွာပြင်ဆင်သတ်မှတ်နိုင်ပါသည်။

၂။ “Special Cash Fixed Deposit Account” ကို မည်သူတို့ဖွင့်လှစ်နိုင်ပါသနည်း။
အောက်ဖော်ပါအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအနေဖြင့် “Special Cash Fixed Deposit Account” များကို ဖွင့်လှစ်နိုင်ပါသည် -

- အသက်(၁၈)နှစ်ပြည့်ပြီးသူမြန်မာနိုင်ငံသားလူပုဂ္ဂိုလ်များက
(တစ်ဦးချင်းဖြစ်စေ၊ ပူးတွဲ၍ ဖြစ်စေ)
- စီးပွားရေးလုပ်ငန်းများ (DICA) နှင့် အဖွဲ့အစည်း၊ အသင်းဖွဲ့များ (NGO၊ INGO၊ တက္ကသိုလ်များ စသည်)
- စီးပွားရေးလုပ်ငန်းများ (Non-DICA)

၃။ ပြည်တွင်းတွင်အခြေစိုက်နေထိုင်သည့် နိုင်ငံခြားသားများအနေဖြင့် ဤ “Special Cash Fixed Deposit Account” ကို ဖွင့်လှစ်နိုင်ပါသလား။

ပုံမှန်စာရင်းသေအပ်ငွေစာရင်းကဲ့သို့ပင်မည်သည့်နိုင်ငံခြားသားကိုမဆို “Special Cash Fixed Deposit Account” အား စာရင်းဖွင့်လှစ်ခွင့်မပြုပါ။

၄။ Customer တစ်ဦးအနေဖြင့် “Special Cash Fixed Deposit Account” အား အဘယ်ကြောင့် ဖွင့်လှစ်သင့်ခြင်းဖြစ်သနည်း။ Customer အတွက် မည်သို့သော အထူးအကျိုးကျေးဇူးများဖြစ်စေမည်နည်း။

“Special Cash Fixed Deposit Account” ဖွင့်လှစ်ထားသူ Customer များအတွက် အဓိကကျသည့် အကျိုးကျေးဇူးမှာ ပို၍မြင့်မားသည့်အတိုးနှုန်းဖြစ်သည့် တစ်နှစ်လျှင် (၈ %) အတိုးကို ရရှိခြင်း ပင်ဖြစ် သည်။ ထို့ကြောင့် လက်ရှိတွင် ဘဏ်လုပ်ငန်းပြင်ပ၌ ငွေသားလက်ဝယ်ကိုင်ဆောင်ထားကြသူများ အနေဖြင့် ပိုမိုမြင့်မားသည့်အတိုးနှုန်းကိုရရှိခံစားနိုင်ရန်ရည်ရွယ်၍ ဤ “Special Cash Fixed Deposit Account” အသစ်ကို ဖွင့်လှစ်ရန်တိုက်တွန်းခြင်းဖြစ်ပါသည်။

၅။ “Special Cash Fixed Deposit Account” ဖွင့်လှစ်ရန် ငွေသားပမာဏမည်မျှလိုအပ်မည်နည်း။

“Special Cash Fixed Deposit Account” ဖွင့်လှစ်ရန် Customer များအနေဖြင့် ၎င်းတို့အလိုရှိသလောက် အပ်နှံနိုင်မည်ဖြစ်သော်လည်း အပ်နှံရမည့် အနည်းဆုံးပမာဏမှာ မြန်မာကျပ်ငွေ -၁,၀၀၀,၀၀၀/- (ကျပ်တစ်ဆယ်သိန်း) ဖြစ်ပါသည်။

၆။ Customer အနေဖြင့် နိုင်ငံခြားသုံးငွေဖြင့် “Special Cash Fixed Deposit Account” ကိုဖွင့်လှစ်နိုင်ပါသလား။

မဖွင့်လှစ်နိုင်ပါ။ “Special Cash Fixed Deposit Account” အသစ်ဖွင့်လှစ်ရန်အတွက် မည်သည့် နိုင်ငံခြားသုံးငွေကိုမျှခွင့်ပြုထားခြင်းမရှိပါ။

၇။ Customer တစ်ဦးအနေဖြင့် ငွေစာရင်းအသစ် မည်မျှဖွင့်လှစ်နိုင်ပါသနည်း။

Customer တစ်ဦးအနေဖြင့် “Special Cash Fixed Deposit Account” ကို အရေအတွက် အကန့်အသတ် မရှိ ဖွင့်လှစ်နိုင်ပါသည်။

၈။ Customer များအနေဖြင့် ဤ “Special Cash Fixed Deposit Account” အသစ်များကို မည်သည့်နေရာများတွင် ဖွင့်လှစ် နိုင်ပါသနည်း။

Customer များ အနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ ကမ္ဘောဇဘဏ်လီမိတက်ဘဏ်ခွဲတိုင်းတွင် “Special Cash Fixed Deposit Account” ကိုဖွင့်လှစ်နိုင်ပါသည်။

၉။ ဖွင့်လှစ်ထားပြီးဖြစ်သည့် “Special Cash Fixed Deposit Account” အတွင်းသို့ Customer အနေဖြင့် ငွေထပ်မံ ထည့်သွင်းအပ်နှံနိုင်ပါသလား။

ငွေထပ်မံထည့်သွင်းနိုင်ပါ။ ပုံမှန်စာရင်းသေအပ်ငွေစာရင်းကဲ့သို့ပင် မည်သည့်ငွေကြေးကိုမျှ ဖွင့်ထားပြီး ဖြစ်သည့် “Special Cash Fixed Deposit Account” သို့ ငွေထပ်မံထည့်သွင်းနိုင်ပါ။ Customer အနေဖြင့် စာရင်းသေအပ်ငွေကိုထပ်မံအပ်နှံလိုပါက ၎င်းအနေဖြင့် “Special Cash Fixed Deposit Account” နောက်တစ်ခုကိုဖွင့်လှစ်အသုံးပြုရမည်ဖြစ်ပါသည်။

၁၀။ Customer တစ်ဦးအနေဖြင့် ဤ “Special Cash Fixed Deposit Account” မှငွေသားထုတ်ယူနိုင်ပါသလား။

Customer တစ်ဦးအနေဖြင့် “Special Cash Fixed Deposit Account” ၏ သတ်မှတ်သက်တမ်း ပြည့်မြောက်ပြီးမှသာ ငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။ သတ်မှတ်သက်တမ်းမပြည့်မှီ မည်သည့်ငွေထုတ် ယူမှုမျိုးကိုမျှ ခွင့်မပြုပါ။ Customer သည် ၎င်း၏ငွေကို ရက်ပေါင်း (၉၀) ပြည့်အောင်ထားရှိထားရပါမည်။ Customer များအနေဖြင့် သက်တမ်းပြည့်ပြီဆိုပါက “Special Cash Fixed Deposit Account” မှငွေကို ၎င်းတို့၏ သာမန်ငွေစာရင်း (သို့မဟုတ်) OPAC account သို့ စာရင်းပြောင်းပြီးနောက် ငွေသားထုတ်ယူ နိုင်ပါသည်။

၁၁။ Customer အနေဖြင့် ဤ “Special Cash Fixed Deposit Account” မှ သက်တမ်းမပြည့်မှီ ငွေသားထုတ်ယူ ခြင်း (သို့မဟုတ်) စာရင်းပြောင်းနည်းဖြင့် ငွေထုတ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်ပါသလား။

မဆောင်ရွက်နိုင်ပါ။ ဤ “Special Cash Fixed Deposit Account” မှ သက်တမ်းမပြည့်မီ
ငွေသားထုတ်ယူခြင်း (သို့မဟုတ်) စာရင်းပြောင်းနည်းဖြင့်
ငွေထုတ်ယူခြင်းတို့ကိုမည်သည့်အကြောင်းနှင့်မျှ ခွင့်မပြုပါ။

၁၂။ Customer အနေဖြင့် i/mBanking မှတစ်ဆင့် ဤ “Special Cash Fixed Deposit Account” ၏
ငွေစာရင်း အချက်အလက်များကို ကြည့်ရှုစစ်ဆေး၍ ရနိုင်ပါသည်။

ပုံမှန်စာရင်းသေအပ်ငွေစာရင်းများကဲ့သို့ပင် Customer အနေဖြင့် i/mBanking မှတစ်ဆင့် ဤ
“Special Cash Fixed Deposit Account” ၏ ငွေစာရင်းအချက်အလက်များကို
ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

၁၃။ “Special Cash Fixed Deposit Account” သက်တမ်းပြည့်သည့်အချိန်တွင် Customer များအနေဖြင့်
i/mBanking ကိုအသုံးပြု၍ “Special Cash Fixed Deposit Account” မှငွေများကို
ပုံမှန်အပ်ငွေစာရင်းများ (သို့မဟုတ်) OPAC Account များသို့ ငွေလွှဲနိုင်ပါသည်။

Customer များ အနေဖြင့် i/mBanking ကိုအသုံးပြု၍ ငွေလွှဲဆောင်ရွက်ခြင်းမရနိုင်ပါ။
သက်တမ်းပြည့် သည့်အချိန်တွင် Customer များအနေဖြင့် မူရင်းဘဏ်ခွဲ၌သာ “Special Cash
Fixed Deposit Account” မှငွေများကို ပုံမှန်အပ်ငွေစာရင်းများ (သို့မဟုတ်) OPAC Account
များသို့ ငွေလွှဲရမည်ဖြစ်ပါသည်။

၁၄။ “Special Cash Fixed Deposit Account” သက်တမ်းပြည့်မြောက်သည့်အခါ အဆိုပါစာရင်းအား
ပိတ်သိမ်းနိုင်ရန် Customer အနေဖြင့် ဘဏ်သို့ မည်သည့်စာရွက်စာတမ်းများအား တင်ပြရန်
လိုအပ်သည်။

“Special Cash Fixed Deposit Account” များ သက်တမ်းစေ့ရောက်၍ စာရင်းပိတ်သိမ်းလိုပါက
Customer များအနေဖြင့် ပုံမှန်စာရင်းသေအပ်ငွေစာရင်းများကဲ့သို့ပင် စာရင်းပိုင်ရှင်
(Individual/Joint/ Corporate) ၏ မူရင်းနိုင်ငံသားမှတ်ပုံတင်များနှင့်
စာရင်းပိတ်သိမ်းမှုသဘောတူညီကြောင်း ဖော်ပြ ထားသော Company Letter Head တို့နှင့်အတူ
Certificate of Term Deposit ကို ဘဏ်သို့ ပြန်လည်အပ်နှံရန် လိုအပ်ပါသည်။

၁၅။ “Special Cash Fixed Deposit Account” အတွက်အတိုးနှုန်းမှာမည်မျှနည်း။
တစ်နှစ်လျှင် (၈ %) ဖြစ်ပါသည်။

၁၆။ “Special Cash Fixed Deposit Account” အတွက်ပေးသည့်အတိုးနှုန်းမှာ ပုံမှန် ရက် ၉၀
စာရင်းသေအပ်ငွေ စာရင်းနှင့်အတူတူပင်ဖြစ်ပါသည်။
မတူပါ။ ပုံမှန် ရက် ၉၀ စာရင်းသေအပ်ငွေစာရင်း အတွက်အတိုးနှုန်းမှာ တစ်နှစ်လျှင် ၇.၇၅ %
ပင်ဖြစ်ပါသည်။

၁၇။ Customer များအနေဖြင့် Special Cash Fixed Deposit Account ၏ အရင်းအား Renewal ပြုလုပ်၍ အတိုးချည်းသာ Customer (သို့မဟုတ်) အခြားသူတစ်ဦးဦး၏ စာရင်းရှင်စာရင်းသို့ စာရင်းပြောင်း၌လွှဲပေးနိုင်ပါသလား? လွှဲပေးနိုင်ပါသည်။

၁၈။ “Special Cash Fixed Deposit Account” သက်တမ်းပြည့်မြောက်၍ စာရင်းပိတ်သိမ်းလိုပါက Customer အနေဖြင့် မည်သည့် KBZ ဘဏ်ခွဲခွဲမဆို စာရင်းပိတ်သိမ်းနိုင်ပါသလား? “Special Cash Fixed Deposit Account” သက်တမ်းပြည့်သည့်အချိန်တွင် Customer အနေဖြင့် စာရင်း ပိတ်သိမ်းလိုပါက အဆိုပါ Special Cash Fixed Deposit Account အား ဖွင့်လှစ်ခဲ့သည့် မူရင်းဘဏ်ခွဲသို့ လူကိုယ်တိုင်သွားရောက်ရမည်ဖြစ်ပြီး စာရင်းပိတ်သိမ်းမှု လုပ်ဆောင်နိုင်ပါသည်။

၁၉။ “Special Cash Fixed Deposit Account” ဖွင့်ရန်လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများသည် ပုံမှန်စာရင်းသေအပ်ငွေစာရင်းဖွင့်ပါက လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများနှင့်အတူတူပင် ဖြစ်ပါ သလား။ အတူတူပင်ဖြစ်ပါသည်။“Special Cash Fixed Deposit Account” အသစ်ဖွင့်လှစ်ရာတွင် Special Cash Fixed Deposit Account Opening Form မှလွဲ၍ ကျန်လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ အပြောင်းအလဲမရှိပါ။

၂၀။ “Special Cash Fixed Deposit Account” အသစ်ဖွင့်လှစ်ရန်အတွက် customer အနေဖြင့် ဝန်ဆောင်ခ ပေးရန်လိုအပ်ပါသလား။ မလိုပါ။ စာရင်းဖွင့်ရန်အတွက် မည်သည့်ဝန်ဆောင်ခမျှပေးရန်မလိုပါ။

၂၁။ လက်ရှိ OPAC Customer အနေဖြင့် ၎င်း၏လက်ရှိ OPAC-Call/Current အစား “Special Cash Fixed Deposit Account” ဖွင့်လှစ်လိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။ Customer အနေဖြင့် ၎င်း၏လက်ရှိ OPAC-Call/Current စာရင်းအား ဆက်လက်ထိန်းသိမ်းသင့်ပါသည်။ “Special Cash Fixed Deposit Account” အသစ်ဖွင့်လှစ်လိုပါက Customer အနေဖြင့် ကနဦး အပ်နှံရမည့်ငွေကို၎င်း၏ OPAC-Call/Currentမှ စာရင်းပြောင်းပြီး “Special Cash Fixed Deposit Account” ကိုဖွင့်လှစ်နိုင်ပါသည်။

၂၂။ “Special Cash Fixed Deposit Account” အသစ်နှင့်ပတ်သက်၍ Customer များအနေဖြင့် မည်သို့မေးမြန်း စုံစမ်းနိုင်ပါမည်နည်း။ အသေးစိတ်သိရှိရန် Customer များအနေဖြင့် ၎င်း၏ Relationship Manager / ဘဏ်ခွဲမန်နေဂျာ ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခေါ်ဆိုမေးမြန်းနိုင်ပြီး၊ KBZ Call Center (Hotline No. - 3212 (all operators except MPT) နှင့် 0996993212 (MPT) များသို့ဆက်သွယ်နိုင်ပါသည်။